



Internal Revenue Department

----- Office ----- Office ----- Office ----- Office ----- Office ----- Office ----- Office ----- Office -----

ပတခ(စရစ)-၀၇-၂၁(က)

ပြည် တွင်း အ ခွန် များ ဦး စီး ဌာ န  
----- ရုံး  
-----တိုင်းဒေသကြီး/ ပြည်နယ်

စာအမှတ်၊ -----

ရက် စွဲ၊ -----

သို့

အခွန်ထမ်းအမည် -----

အခွန်ထမ်းမှတ်ပုံတင်အမှတ် -----

လိပ်စာ-----

-----

အကြောင်းအရာ။ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၂၆၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၂) အရ စစ်ဆေးခံရန် သို့မဟုတ် သတင်းအချက်အလက်ပေးအပ်ရန် တတိယပုဂ္ဂိုလ် (Third Party) သို့ အကြောင်းကြားခြင်း

၁။ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေအရ လူကြီးမင်းအနေဖြင့် အောက်ဖော်ပြပါ သတင်းအချက်အလက်၊ စာတမ်း အမှတ်အသားနှင့် အထောက်အထားများကို ပေးပို့တင်ပြရန် သို့မဟုတ် ရှင်းလင်းဖြေကြားရန် အကြောင်းကြားအပ်ပါသည်-

(က) -----

(ခ) -----

(ဂ) -----

၂။ ဤအကြောင်းကြားစာပါ စာတမ်းအမှတ်အသားများအား ( - - ) ရက်နေ့ ( ) နာရီထက် နောက်မကျစေဘဲ ဤရုံးသို့ ပေးပို့တင်ပြရမည်ဖြစ်ပါသည်။ ထို့ပြင် အခွန်ကိစ္စအလို့ငှာ စစ်ဆေးမှုခံယူရန်အတွက် လူကြီးမင်းအနေဖြင့် ( - - ) ရက်နေ့ ( ) နာရီထက် နောက်မကျစေဘဲ ဤရုံးသို့ လာရောက်ရမည်ဖြစ်ပါသည်။

၃။ ဤအကြောင်းကြားစာပါ စာတမ်းအမှတ်အသားများအား သတ်မှတ်ရက်အတွင်း တင်ပြရန်ဖြစ်စေ၊ အခွန်ကိစ္စအလို့ငှာ လာရောက်စစ်ဆေးမှုခံယူရန်ဖြစ်စေ ပျက်ကွက်ပါက အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၇၀ အရ ပျက်ကွက်မှု ဖြစ်ပွားသည့်ရက် အလိုက် အဏ်ကြေးငွေတပ်ရိုက်ခြင်း၊ ပုဒ်မ ၇၃ အရ ကျပ် ၅ သိန်း ထက်မပိုသော အဏ်ကြေးငွေတပ်ရိုက်ခြင်းတို့ ခံရနိုင်ဖွယ်ရှိသည့် အပြင် ပုဒ်မ ၇၈ အရ ရာဇဝတ်ကြောင်းအရ အရေးယူခြင်းခံရနိုင်ဖွယ်ရှိကြောင်း အသိပေးအပ်ပါသည်။

၄။ လူကြီးမင်းအနေဖြင့် ဤအကြောင်းကြားစာပါ သတင်းအချက်အလက်များအား အမြန်ဆုံးတင်ပြပေးနိုင်မည်ဟု မျှော်လင့်ပါသည်။ လူကြီးမင်း၏ ပူးပေါင်းဆောင်ရွက်မှုကို အထူးကျေးဇူးတင်ရှိပါသည်။



မိတ္တူကို

ရုံးလက်ခံ

တာဝန်ခံအရာရှိ

ပြည်တွင်းအခွန်များဦးစီးဌာန

-----ရုံး